

ကြက်သွန်နိန္ဒင်ကျော်းမာရေး

ဒေါ်စောပြည့်ပြည့်သူ
ဌာနစိတ်မှုံး
သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ

မေး - ဆရာမမင်္ဂလာပါ။

ဖြေ - ဟုတ်ကဲ မင်္ဂလာပါရှင်။

မေး - ဟုတ်ကဲ ဒီတပတ် သုတေသနအဖြာဖြာတိုင်းရင်းဆေးပညာ အစီအစဉ်မှာဆရာမအနေနဲ့ ဆွေးနွေးပေးမယ့်အကြောင်းအရာကိုသိပါရလစေရင်။

ဖြေ - ဟုတ်ကဲ ဒီတပတ်မှာတော့ မြန်မာနိုင်ငံမှာတင်မကကမ္ဘာတဝန်းမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့

လွယ်လွယ်ကူကူလည်းရနိုင်တယ်၊ အစာအသာဟာရအနေနဲ့သာမကဆေးဖက်မှာလည်းအစွမ်းထက်မြက်မှုရှိတဲ့ ကြက်သွန်နိအကြောင်းကိုပြောပြချင်ပတ်တယ်။

မေး - ဟုတ်ကဲ ဆက်လက်ပြောပြေးပါ့ုံးရင်။

ဖြေ - ကြက်သွန်နိဟာဆိုရင် ပိဋကတ်တော်လာဆေးဖက်ဝင်အပင်တွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပြီး မြက်စွာဘုရားလက်ထက်တော်ကတည်းက ရဟန်း သိက္ခာနိတိုကို အမြတ်တန်း လျှော့အိန်းအပ်တဲ့ လျှော့ဖွံ့ဖြိုးစားပင်/ဆေးပင်မျိုးအဖြစ် ထင်ရှားစွာသုံးစွဲခဲ့ကြပါတယ်။ သူရဲ့ရှာကွဲဖော်အမည်က *Allium cepa* ဖြစ်ပြီး *Liliaceae* ဆိုတဲ့နှင်းပန်းမျိုးရင်းဝင်ဖြစ်ပါတယ်။ ပါဉိုလိုကပလန္တဖြစ်ပြီးအင်္ဂလာပိုင်လိုကတော့ onion ဖြစ်ပါတယ်။ ကြက်သွန်နိဟာကမ္ဘာပေါ်မှာ မျိုးစိတ်ပေါင်းများစွာရှိပေမယ့် အရောင်ပေါ်မူတည်ပြီးခဲ့ထားတဲ့မျိုးစိတ်(၃)မျိုးကိုဘဲ လူအသိများ ကြပါတယ်။ အဲဒါတွေကတော့ အနီရောင်ဥ-အနီမျိုး၊ အဖြူရောင်ဥ- အဖြူမျိုးနဲ့ အဝါရောင်ဥ-အဝါမျိုးဆိုပြီးဘဲဖြစ်ပါတယ်။ အဲဒါ(၃)မျိုးတဲ့မှာဆေးဖက်ဝင်အာနိသင် အကောင်းဆုံးက အနီမျိုးဖြစ်ပြီး အနီရောင်ရင်လေအာနိသင်ပိုကောင်းလေဖြစ်ပါတယ်။ ကြက်သွန်နိနဲ့ အသွင်တူပေမယ့် ကြက်သွန်နိမျိုးမဟုတ်တဲ့အပင်တွေကိုတော့ ထန်းကြက်သွန်း၊ တော့ကြက်သွန်း၊ မြက်ကြက်သွန်း၊ ပဒိုင်းကြက်သွန်နိပြီးခေါ်ပေါ်ကြပါတယ်။

မေး - ဟုတ်ကဲ ကြက်သွန်နိရဲ့ အကျိုးအနီသင်တွေကိုလည်းရင်းပြောပါ့ုံးဆရာမ။

ဖြေ - တိုင်းရင်းဆေးကျမ်းတွေအလိုအရကြက်သွန်နိဟာချို့တယ်၊ စပ်တယ်၊ အနည်းငယ်ပူတယ်၊ ဝိပါက(ကြကျက်ပြီးတဲ့အခါ)မှာချို့တယ်၊ လေသလိပ်များ၊ ချောင်းဆိုးနာတိုကိုနိုင်တယ်၊ ဆီးရွင်စေတယ်၊ နှုတ်မမြို့နိုင်တာ၊ အော့အန်တာတွေကိုပျောက်ကင်းစေတယ်၊ ခွန်အားနဲ့သုက်အားကိုပွားစေ တတ်တယ်ဆိုပြီးတော့ ဖော်ပြထားကြပါတယ်။

မေး - ဟုတ်ကဲ သူမှာဘယ်လို့ဓာတ်ပစ္စည်းတွေပါဝင်ပြီးတော့ ဘယ်လို့အာနိသင်တွေရှိတယ် ဆိုတာကိုလည်းဆက်လက်ရှင်းပြောပါ့ုံးဆရာမ။

ဖြေ - ဟုတ်ကဲ သုတေသနတွေရှိချက်တွေအရကြက်သွန်နိမှာဆိုရင် ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်တဲ့ alliinase enzyme တွေ၊ မို့ပို့တွေကိုသတ်နိုင်တဲ့ Quinoline တွေ၊ အမျိုးသားတွေမှာဖြစ်တတ်တဲ့ Sterol ဆီးကြိတ်ကြိုးတာ/ရောင်တာ၊ ဆီးကြိတ်ကင်ဆာတွေကနေ ကာကွယ်ပေးတဲ့ β-Sitosterol/σ-Sterol ဓာတ်တွေအပြင်

များစွာသော်တောင်နဲ့သတ္တုဇ္ဈာတ်တွေ၊ စွမ်းအင်၊ cardohydratesနဲ့အမျှင်ဓာတ်တွေပါဝင်ပါတယ်။
ကြက်သွန်နဲ့သတ္တုဇ္ဈာတ်ဟာအင်ဆူလင်မမို့ခို့တဲ့

သွေးချို့ဆီးချို့လူနာတွေမှာသွေးတွင်းသကြားဓာတ်ကိုလေ့ကျဖော်ပြီးဆီးချို့ရောဂါအတွက်ကုသမှုခံ
ယူနေစဉ်မှာကြက်သွန်နဲ့ကိုစားသုံးပေးခြင်းဖြင့် ပိုမိုထိရောက်မှုရှိကြောင်းကိုလည်းတွေ့ရှိရပါတယ်။
ဒါအပြင် ဓာတ်မတဲ့မှုကြောင့်ဖြစ်တဲ့ လေရှုပြန်ကျဉ်းမြောင်းပိတ်ဆိုခြင်းကို ကာကွယ်တား
ဆီးနိုင်တဲ့အာနိသင်၊ ဘတ်တီးရီးယားပိုးတွေပေါက်ပွားမှုကို ဟန်တားနိုင်တဲ့ အာနိသင်
တွေ့ရှိကြောင်း ကိုလည်းလေ့လာတွေ့ရှိရပါ တယ်။

မေး - ဟုတ်ကဲ့ပါဆရာမ။ ကျွန်မတို့ ကြက်သွန်နဲ့ကိုစားနဲ့လိုးလိုက်ရင် မျက်ရည်ကျတာ/
နှာမွှန်တာတွေဖြစ်တတ်ပါတယ်၊ အဲဒါကရောဘာကြောင့်ပါလဲဆရာမ။

ဖြေ - အဲဒါကကျတော့ ကြက်သွန်နဲ့ကိုစားနဲ့ခွဲလိုက်ရင် သူမှာပါတဲ့ allinဓာတ်ပစ္စည်းတွေ
ဟာလေထဲမှာရှိတဲ့ oxygen ,allinaseenzyme တွေရဲ့ အကူအညီနဲ့ allicinဆိုတဲ့ အငွေ့ပုံလွယ်တဲ့
ဓာတ်ပစ္စည်းအဖြစ်ကိုပြောင်းသွားပါတယ်။

အဲဒါ allinဟာအငွေ့ပုံလွယ်တဲ့အဆီဖြစ်တာကြောင့်အငွေ့ပုံပြီးမျက်လုံးနဲ့တွေ့မိမယ်ဆိုရင်မျှ
က်လုံးမှာရှိတဲ့ glandsတွေရဲ့အရည်ကိုညွှန်ထုတ်နိုင်တဲ့အာနိသင်ရှိတဲ့အတွက် မျက်ရည်ထွက်တာ၊
နှာခေါင်းကနေနှာရည်ကျတာတွေဖြစ်လာတာပါ။ အသက်ရှုံးလမ်းကြောင်းကဝင်ရင်တော့

ခွဲ့ပို့ထွက်ဖော်းအသက်ရှုံးလမ်းကြောင်းကိုပွဲ့ပွဲဖော်ပေါ်တယ်။

စားလိုက်ရင်ကျတော့အစာအမိမ်အရည်တွေကိုပို့ထွက်ဖော်တဲ့အတွက်အစာကြေး/ရင်ချောင်ဖော်ပေါ်တယ်။

မေး - ဟုတ်ကဲ့ ကြက်သွန်နဲ့ ဆေးဖက်အသုံးပြုပုံကိုလည်းဆက်လက်ပြောပြပေးပါ့ရီးဆရာမ။

ဖြေ - ကြက်သွန်နဲ့ကိုဆေးဘက်အသုံးပြုပုံတွေကတော့

၁။ ဆီးရောဂါတွေနဲ့ ပတ်သက်ပြီးဆီးတစ်ကိုတစ်စက်ကျတဲ့ရောဂါတွေမှာ ဆိုရင်
ကြက်သွန်နဲ့ကိုပြုတ်သောက်ပေးတာ၊ ဆီးများဖော်အစိမ်းစားပေးတာ တွေ့ပြုလုပ်ပေးနိုင်ပါတယ်။
ဆီးပူတတ်တဲ့သူတွေကတော့ ကြက်သွန်နဲ့သတ္တုဇ္ဈာတ်ကို ဂုသကြားနဲ့ရောပြီးသောက်ပေးမယ်ဆိုရင်
သက်သာပျောက်ကင်းဖော်ပေါ်ပေးတာပါ။ ကလေးသူငယ်တွေမှာဆီးချုပ်ခဲ့မယ်ဆိုရင်တော့ ကြက်သွန်နဲ့ကို
မီးဖုတ်၊ ထက်ခြမ်းခွဲပြီးပူပူနေ့းနေ့းဆီးအိမ်ပေါ်မှာကပ်ပေးခြင်းအားဖြင့် ဆီးခွင်လာပြီးရောဂါ
သက်သာဖော်ပေါ်တယ်။

၂။ သွေးမြင်းသရှိက်ရောဂါ၊ သွေးဒူလာရောဂါတွေမှာတော့ ကြက်သွန်နဲ့အရည် ဟင်းစားစွန်း ၁
စွန်းကို သကြားအသင့်အတင့်ထည့်ပြီးနောင်းပိုင်းမှာတိုက်ကျွေးပေးနိုင်ပါတယ်။

၃။ ကြက်သွန်နဲ့ကိုထန်းလျက်နဲ့ ကြော်စားပေးခြင်းအားဖြင့်လည်း ဝမ်းကိုက်ရောဂါကို
သက်သာပျောက်ကင်းဖော်ပေါ်တယ်။

၄။ ရှုတ်တရက်တက်ပြီးသတိမှုတာဖြစ်ရင်တော့ ကြက်သွန်နဲ့ကိုထုထောင်းပြီးထွက်လာတဲ့အနဲ့ကို
နှာဝမှာထားပြီးရှုံးစေတာ၊ နှာခေါင်းဝမှာကပ်ထားပေးတာ၊ အရည်နှစ်စက်ကနေသုံးစက်လောက်ကို
နှာခေါင်းထဲကိုထည့်ပေးတာတွေ့ပြုလုပ်ပေးခြင်းအားဖြင့် သတိပြန်ရလာဖော်နိုင်ပါတယ်။

၅။ မျက်စီကျို့နဲ့တာ၊ စပ်တာ၊ နာတာတွေဖြစ်ရင်တော့ ကြက်သွန်နဲ့ကိုထောင်းထုပြီးရလာတဲ့
သတ္တုဇ္ဈာတ်ကိုမျက်စီမှာကွောင်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းဖော်ပေါ်တယ်။

၆။ နေပူထဲတွေသွားလို အရေပြားနေပူလောင်ခဲ့မယ်ဆိုရင် ကြက်သွန်နီအရည်ကို
 လိမ်းပေးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ ဒါအပြင် အလွန်ယားယံစေတဲ့
 အရေပြားရောဂါတွေ၊ ဆီးချို့ကြောင့်ဖြစ်တဲ့အနာတွေမှာလဲလိမ်းပေးလို့ရပါတယ်။
 ၇။ ကင်း၊ ပင့်ကူး၊ ပျားပိတ္တန်းစတဲ့ အဆိပ်ရှိတဲ့သတ္တဝါတွေအကိုက်ခံရတဲ့အခါ ကြက်သွန်နီထိပ်ဝကို
 ဓားနဲ့လို့ ထွက်လာတဲ့အစေးကိုအကိုက်ခံရတဲ့နေရာမှာ ပွတ်လိမ်းပေးခြင်းအားဖြင့်
 အဆိပ်တက်ခြင်းကို လျော့ပါးသက်သာစေပါတယ်။
 ၈။ ချောင်းဆိုးရောဂါ၊ ပန်းနာရောဂါနဲ့နာတာရှည်နှာစေးရောဂါတွေမှာကြက်သွန်နီရှာလပတ်ရည်
 ဒါမှုမဟုတ် သတ္တရည်ကိုသောက်ပေးတာ၊ ကြက်သွန်နီအစိမ်းကိုထမင်းနဲ့ စားပေးတာတွေ
 ကရောဂါကိုသက်သာစေပါတယ်။
 ၉။ ဒါအပြင် ကြက်သွန်နီကိုအစိမ်းစားပေးခြင်းအားဖြင့် မိခင်နှီးချို့ပို့ထွက်စေပါတယ်။ မိန်းမတွေရဲ့
 ဓမ္မတာသွေးကိုဖြစ်စွားစေပါတယ်။ ရာသီလာတဲ့အချိန် တစ်ရက် / နှစ်ရက်ကြို့ပြီးစားပေးမယ်ဆိုရင်
 ဓမ္မတာသွေးမကျွန်စေဘဲစင်ကြယ်စေတယ်။ နောက်ပြီးရာသီလာနေစဉ် တစ်ရက်/နှစ်ရက်အတွင်း
 ရပ်ဆိုင်းသွားတယ်ဆိုရင် ကြက်သွန်နီဥအစိမ်းကိုစားပေးခြင်းအားဖြင့် သွေးပြန်ပေါ်လာစေပါတယ်။
 ၁၀။ ကြက်သွန်နီရယ်၊ မန်ကျဉ်းမှည့်ရယ်၊ ထန်းလျှက်ရယ် အဲဒီ၃မျိုး ၁၂ကျပ်သားစီနဲ့ စမုန်မျိုး
 ၅ပါး ၁ပဲသားစီထည့်ပြီးရောကြိုတဲ့ပါ။ ပြီးရင်အဲဒီရောကြိုတဲ့ထားတဲ့ထဲကိုထောပတ်နဲ့
 သမအောင်နယ်ပြီး လေလုံအောင်ထားရပါမယ်။ အဲဒီဆေးကောက်ဖို့နှင့် ၁ ဗြို့ကိုရောင့်းနဲ့
 သောက်ပေးခြင်းဖြင့် လေထိုးလေအောင့်တာ၊ အထက်ကိုလေဆန်တာ၊ လေပူထတာ၊
 ဝမ်းချုပ်တာတွေကိုသက်သာပျောက်ကင်းစေပါတယ်။ဒီနေရာမှာသတိထားရမယ့်အချက်ကမို့မတက်
 စေဖို့ပါဘဲ။ မှိုတက်သွားရင်တော့ အဲဒီဆေးကိုအသုံးမပြုသင့်တော့ပါဘူး။
 ဒါအပြင် ကြက်သွန်နီကိုအစိမ်းအတိုင်းနေ့စဉ်ပုံမှန်စားပေးခြင်းအားဖြင့် သွေးတွင်း အဆီမာတ်ကို
 လျော့ချေပေးနိုင်ပြီးသွေးတိုးရောဂါနဲ့နှုန်းတိုးသွေးကြောကျဉ်းရောဂါတွေကိုလျော့ပါးသက်သာစေနိုင်ပါ
 တယ်။အအေးမိတ်ပေွးရာဂါ၊ အသက်ရှုံးလမ်းကြောင်းရောဂါတွေနဲ့ ဆီးကြိုတ်ကြီးတာ၊
 ဆီးကျိုတ်ကင်ဆာရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ တနေ့တာ
 အတွက် ကြက်သွန်နီစားသုံးသင့်ရမယ့် ပမာဏကတော့ ၅၀ ကရမ် (၃ကျပ်သားခန့်)ဖြစ်ပြီး ပမာဏ
 အနည်းငယ်ပိုပြီးစားသုံးရုံး၊ ဘေးထွက်ဆိုးကျိုးမရှိနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ နှဲတို့ကို
 မိခင်တွေလည်းပုံမှန်စားသုံးပေးနိုင်ပါတယ်။
 မေး - ဟုတ်ကဲ့ပါ ဆရာမ။ အခုလုံကျွန်မတို့ နေ့စဉ်ဟင်းချက်တဲ့အခါမှာမပါမဖြစ်သုံးရတဲ့
 ကြက်သွန်နီရဲ့ ဆေးဖက်ဝင်မှုတွေ၊ ဆေးဖက်အသုံးပြုပုံတွေကိုသေချာရှင်းပြပေးတဲ့အတွက် ကျေးဇူး
 တင်ပါတယ်ရှင်း။
 ဖြေ - ဟုတ်ကဲ့ ကျွန်မအနေနဲ့လည်းအစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို
 ကိုယ့်ရဲ့လက်တကမ်းမှာရှိတဲ့ ကြက်သွန်နီရဲ့ ဆေးဖက်အသုံးဝင်ပုံတွေကို ပြည်သူလူထုသိရှိအောင်
 ပြောပြခွင့်ရတဲ့အတွက် မြန်မာ့အသံကိုလည်းကျေးဇူးတင်ပါတယ်ရှင်း။

References;

1. လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များပေါင်းချုပ်(MOHS,DTM)
2. သင့်ကျန်းမာရေးအတွက်ဆေးဖက်ဝင်အပင်များ (ဦးသန်းထွန်း)
3. လက်စွဲဆေးအဘိဓာန် (အရှင်နာဂသိန်း)
4. မီးဖိုရွောင်သုံးအစားအစာများနှင့်ကျန်းမာရေး(FAME)
5. (၁၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံ - ဆေးပညာစာတမ်းများ

